

လက်ခုပ်လက်ဝါး ကဝါ <let khout let wa: > 交替: သူသည်ဝေါဟာရနှစ်လုံးကို ~ သုံးသည်။ 他交替使用这两个词儿。  
 လက်ခုပ်သီး နါ <let khout thi: > ①【植】臭苳婆果, 一种带硬壳, 形状如拳, 劈开如一双掌, 内有莲子状的果实 ② 滑轮



လက်ခုပ်သီး

လက်ခုပ်သီးစက် နါ <let khout thi: zet > 滑轮  
 လက်ခုပ်သံ နါ <let khout than > 掌声  
 လက်ခုပ်ညွှာဘာ နါ <let khout aw: ba > 鼓掌  
 လက်ခုပ်ညွှာဘေး ကါ <let khout aw: ba pei: > 鼓掌, 庆贺  
 လက်ချ ကါ <let khya' > ①认输, 罢休 ②灰心丧气  
 လက်ချညံ ကါ <let khya' nyi > = လက်ကျညံ  
 လက်ချာ နါ <let khya > [英 lecture] 讲演, 讲课  
 လက်ချာပေး ကါ <let khya pei: > [英·缅 lecture + ပေး] 讲授, 演讲  
 လက်ချာရိုက် ကါ <let khya yait > [英·缅 lecutre + ရိုက်] = လက်ချာပေး  
 လက်ချား နါ <let khya: > 【矿】硼砂  
 လက်ချားပလေ နါ <let khya: p-lei > (古) = ပလေလက်ချား  
 လက်ချားမီးပေါက် နါ <let khya: mi: baut > 烤过或炒过的硼砂  
 လက်ချော် ကါ <let khyaw > 失手  
 လက်ချော်ခြေချော် ကဝါ <let khyaw khyei gyaw > 失手  
 လက်ချိုး ကါ <let khyo: > 屈伸或转动指、腕、肘、肩等关节 跳舞  
 လက်ချိုးရေ ကါ <let khyo: yei > 屈指计算  
 လက်ချက် နါ <let khyet > 干的坏事, 毒手: ရန်သူ့ ~ ဖြင့် လောင်ကျွမ်းသွား၏။ 由于敌人下毒手都烧光了。  
 လက်ချက်ဦး ကါ <let khyet u: > = လက်ဦး  
 လက်ချင်းရှက် ကါ <let gyin: shet > 十指交叉: ရန်သူနှင့် ~ ရှိစစ်ပြိုင်သည်။ 同敌人交手。  
 လက်ချောင်း နါ <let khyaun: > 手指, 手指头  
 လက်ချောင်းချိုး ကါ <let khyaun: khyo: > = လက်ချိုး  
 လက်ချောင်းရိုး နါ <let khyaun: yo: > 手指骨  
 လက်ချည်း ကဝါ <let khyi: > 空手, 徒手: သူသည် ~ အိမ်ပြန် သွားသည်။ 他空着两手回家。  
 လက်ချည်းစည်း ကါ <let khyi: si: > = လက်ချည်း  
 လက်ချည်းသက်သက် ကဝါ <let khyi: thet thet > = လက်ချည်း  
 လက်ချိတ် နါ <let khyeit > 手织的带波纹的布

လက်ချပ် နါ <let khyat > 【音】用两块木板制成的缅甸呱嗒板儿  
 လက်ချပ်တီး ကါ <let khyat ti: > 打呱嗒板儿  
 လက်ချုပ် I နါ <let khyout > 手工缝制的 II နါ <let khyout > 手工缝制的(衣服)  
 လက်ခြား နါ <let khya: > 枫叶形  
 လက်ခြေပန်း နါ <let khyei ban: > 四肢疲惫  
 လက်ခြေမငြိမ် I နါ <let khyei m-nyein > 手脚不干净的, 惯于偷窃的 II ကဝါ <let khyei m-nyein > 偷偷摸摸: ~ ပြုသော် 假如偷的话……  
 လက်ခြေလွန် ကါ <let khyei lun > = လက်လွန်  
 လက်ခြစ် နါ <let khyit > (擦丝儿用带把儿的) 礮  
 လက်ခြည် နါ <let khyi > (古) = လက်စွပ်  
 လက်ခွဲ နါ <let khwa' > ①(手的)虎口 ②刨花生用的小木 杈或木片  
 လက်ခွဲအိုး နါ <let khwa' o: > 衣服的腋下部分  
 လက်ခွဲ နါ <let khwe: > 替身儿  
 လက်ချွတ်ခြေချွတ် ကဝါ <let khut khyei gyut > 失手  
 လက်ငံ နါ <let ngan > ①(古)有才能的, 有能力的 ②手 脚不干净的  
 လက်ငင်ချည်မျှင် နါ <let ngin' khyi hmyin > 手纺的纱  
 လက်ငင်ပုံး နါ <let ngin bon: > 吊桶  
 လက်ငင်အိုး နါ <let ngin o: > 运水的陶罐  
 လက်ငင်း I ကဝါ <let ngin: > 现时, 即刻, 即时: လူဦးရေပြဿ နှာနှင့် ~ ရင်ဆိုင်နေရသည်။ 面临着人口问题。 / ~ ရောင်း ~ ဝယ်ကြတယ်။ 现金买卖。 / ~ ဝင်္ဂလည်တယ်။ 当时就得到报应, 现世报应。 II နါ <let ngin: > 现金买卖的制度  
 လက်ငင်းလက်ကြပ် ကဝါ <let ngin: let kyat > 即刻, 马上  
 လက်ငုတ် နါ <let ngout > ①(父母等的)遗业, 遗留下来的 事业, 祖传技艺 / ဝိဘာ ~ 祖业, 父业 ②前人未竟之 业  
 လက်ငုတ်ပစ္စည်း နါ <let ngout pyit si: > 祖传之物。  
 လက်ငုတ်လက်စ နါ <let ngout let sa' > 前人留下的工作, 前 人未竟之业  
 လက်ငုတ်လက်ရာ နါ <let ngout let ya > = လက်ငုတ်လက်စ  
 လက်ငုတ်လက်ရင်း နါ <let ngout let yin: > = လက်ငုတ်/နယ်သူ နယ်သားများ၏ ~ ဖြစ်သောလယ်များကိုမတရားသိမ်းယူသည်။ 他们 非法没收了居民的祖传土地。 / အချို့သောဒေသများ၌မူအ ယူဝါဒဟောင်း၏ ~ များလည်းမပျောက်သေး။ 有些地区的传统 观念的残余还没有消失。  
 လက်ငယ်တည် ကါ <let nge te > (用小锅)煮少量的饭  
 လက်စ နါ <let sa' > ①已经开始做的事: စိုက်ပျိုး ~ မှိုလျက် နှင့်မစိုက်ဝဲတားခဲ့သောမြေ 已经开始插秧但未插完便弃之不 管的田地 ②遗留下来的事情